

—5—150元缅甸币、意即其工资起点为100元每年递增5元,最高增至150元)

လစာရင်း နှုတ်ချာ <la' za yin> 基本工资(不包括津贴费,车费补助等额外的收入)

လစား I နှုတ်ချာ <la za> 月工: ~ လုပ်သည်။ 做月工。 II ကို <la' sa> ①椰子内天生没汁也没肉 ②槟榔子内天然发黑

လစက် နှုတ်ချာ <la' zet> 月球

လစဉ် နှုတ်ချာ <la' zin> 每月: ~ ကြေး 月费(会费等), 月捐 / ~ စာစောင် 月刊 / ~ မှတ်တမ်း 月志

လစန္ဒာ နှုတ်ချာ <la' san da> 月亮

လဆိုင် I နှုတ်ချာ <la' zain> (赊销、借债时)隔月还钱的制度, 有 တ ~ နှစ် ~ 等之别 II ကို <la' zain> 隔月还钱: စက်ဘီးကို ~ ချောင်းသည်။ 用缓期付款的办法销售自行车。

လဆုတ် I နှုတ်ချာ <la' zout> 后半月; 月亏, 月亏期 II ကို <la' hsout> (月)亏, 缺

လဆုတ်ပက္ခ နှုတ်ချာ <za' zout pet kha> 月亏期

လဆန်း I နှုတ်ချာ <la' zan> 缅历每月的上半月, 月盈期 II ကို <la' hsan> 一个月的开始: ~ တရက်နေ့ 朔日

လဆန်းပုံ နှုတ်ချာ <la' zan: bon> 新月形, 蛾眉月形

လဆန်းပက္ခ နှုတ်ချာ <la' zan: pet kha> 月盈期, 上半月

လဆွဲ နှုတ်ချာ <la' zwe> (碑文)在一字母下加 လ字, 叫လဆွဲ

လသူမုန့် နှုတ်ချာ <du mon> = လသူမုန့်

လတာ / လတာပြင် နှုတ်ချာ <ta / l-ta byin> 落潮时三角洲上露出的冲积地

လတာရိက္ခာ နှုတ်ချာ <ta yeit kha> (古)禄, 俸禄, 薪俸

လတံ ဝါ <tan> = လတံ 用于句尾, 表示将来时: သွား ~ ။ 将要去。

လတံစဉ်ကျေး နှုတ်ချာ <la' d-zin gwei> 弯月, 月牙儿

လတီးဆောင်း I နှုတ်ချာ <la' hti: zaun> 月晕, 俗称风圈 II ကို <la' hti: hsaun> 月晕

လထပ် ကို <la' htat> 润月

လထပ်ရက်ငင် ကို <la' htat yet ngin> = လထပ်

လထွက် နှုတ်ချာ <la' dwet> 月出时分

လစာ နှုတ်ချာ <da> = လစာ

လစုမုန့် နှုတ်ချာ <du mon> 一种印度甜点(用豆面加糖做成球状用油炸成)

လနတ်သား နှုတ်ချာ <la' nat tha> 月亮

လပကြာ နှုတ်ချာ <la' ba' kya> 【植】一种在月光下才开的荷花

လပေးလက်မှတ် နှုတ်ချာ <la' bei: let hmat> 月票

လပေါ်သရေ ကို <la' baw th- yei> 马马虎虎, 粗枝大叶: ~ နေထုတ်သူကိုတာဝန်ကြီးကြီးပေးမိလျှင်ငါးပါးမှောက်လိမ့်မည်။ 把重要任务交给粗心的人会坏事的。

လပွဲ နှုတ်ချာ <bo> = လပွဲ ①(骆驼、牛等的)峰: ကုလားပွဲ ~ ဂဏ်းပွဲ / နှုတ်ချာ: ~ 牛颈上的肉峰 ②蜂窝: ဝှား ~ 蜂窝

လပွဲခိုင် နှုတ်ချာ <bo' zain> (骆驼或牛颈上的)肉峰

လပိုင် နှုတ်ချာ <lain> = လင်းပိုင် 【动】海豚

လပုပ် ကို <la' pout> 月蚀

လပြည့် I နှုတ်ချာ <la' byei' / la' byi> 满月, 望月, 月盈 II ကို <la' pyei' / la' byi> 月亮圆, 月盈, 月满

လပြည့်ကျော် နှုတ်ချာ <la' byei' gyaw> 下半月

လပြည့်နေ့ နှုတ်ချာ <la' byei' nei> 缅历每月的十五(月圆日)

လပြည့်ဝန်း နှုတ်ချာ <la' byei' wun> 圆月, 月轮

လပြန်တိုး နှုတ်ချာ <la' byan do> 每月还本付息, 按月还本付息的借贷制度

လပြုတ် နှုတ်ချာ <byut> 【解】男性生殖器

လမိမာန် နှုတ်ချာ <la' beit hman> 月宫

လမ္ပာ ဝါ <bya> (口)置动词后, 有通顺语气作用:

ပြောစရာရှိလျှင်ပြော ~ ။ 有什么话就说说吧! / သွားမှာပြင်သွား ~ ။ 要走就走吧!

လဆော နှုတ်ချာ <baw> (古)满

လမေလိဂ်ပါရ် နှုတ်ချာ <m- da hait pa run> [英 lambda hyperon] 【物】λ-超子

လမနစ် နှုတ်ချာ <m- nit> = လင်မနစ်

လမု နှုတ်ချာ <mu> ①【植】臭柃果 Mangifera foetida ②【植】美国红树 Rhizophora Mingle (mangrove) ③(利用潮水涨落捕鱼, 在河中布下的)长竹簾

လမုလမဲ့ နှုတ်ချာ <mu' l-me> 【植】臭柃果

လမူကား သါ <la' mu ga> (书) = လျှင်လျှင်မူလျှင်မူကား

လမဲ့ နှုတ်ချာ <me> 【植】臭柃果

လမက် နှုတ်ချာ <met> 【植】①生长在岸边淤泥里的一种植物, 也称သမုည့် ②再生甘蔗

လမိုက် ကို <la' mait> 无月光

လမိုက်ည နှုတ်ချာ <la' mait nya> 月黑夜

လမိုက်ရက် နှုတ်ချာ <la' mait yet> 无月之夜, 月光暗淡之夜

လမင်း နှုတ်ချာ <la' min> 月亮

လမောင်း နှုတ်ချာ <la' maun> ①蔓生植物的长茎、须 ②由山顶向一方或各方延伸的山岭

လမိုင်း နှုတ်ချာ <la' main> ①耕地 ②农民 ③ = လမိုင်းနတ် ④再生甘蔗

လမိုင်းကပ် ကို <la' main: kat> ①(戏剧、电影等)演员表演很出色 ②顺利, 顺手, 和顺: ဒီနေ့လုပ်ရကိုင်ရတာ ~ တယ်။ 今天工作很顺利。 / လင်မယားလမိုင်းမကပ်ဘူး။ 夫妻不和。 / အလေ့အကျင့်မရှိတဲ့အတွက်လမိုင်းမကပ်တော့ဘူး။ 因为不习惯, 工作不顺手。③适宜, 协调: ဘုန်းကြီးကျောင်းသွားပြီးချစ်ရေးဆိုကြတာတွေဟာလမိုင်းမကပ်ပါဘူး။ 到寺庙里谈情说爱是不合适的。